

တထိက

အမှာစကားလေးပါ

- ၁။ ပျော်ရွှင်သော လူမှုဆက်ဆံရေး
- ၂။ လူပတ်ဝန်းကျင်နှင့် လူ့ကျင့်ဝတ်များ
- ၃။ လောကကြီးကို အကောင်းမြင်ကြည့်
- ၄။ ပျော်ရွှင်စွာနေထိုင်ဖို့
- ၅။ ပျော်ပျော်သာနေလိုက်ကြရအောင်
- ၆။ နေရက်တိုင်းမှာ ပျော်ရွှင်ပါ
- ၇။ စိတ်နေစိတ်ထားနဲ့ ပျော်ရွှင်မှု
- ၈။ ပျော်ရွှင်ခြင်းသီအိုရီ
- ၉။ နှလုံးသားနဲ့ အလုပ်လုပ်ပါ
- ၁၀။ နှလုံးသားကို ဂရုစိုက်ပါ
- ၁၁။ စိတ်လှရင် ရပြီ
- ၁၂။ သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်

- ၁၃။ လေးစားမှုဆိုတာ ၆၇
- ၁၄။ ကြိုးစားရအုံးမယ် ၇၁
- ၁၅။ စိတ်ဆိုးဖို့ မဟုတ်ဘူး ၇၃
- ၁၆။ သမိုင်းလှလှရေးကြပါ ၇၇
- ၁၇။ ကိုယ့်အလှည့်ကျ ဘယ်လိုလဲ ၈၃
- ၁၈။ ဆေးခါးကြီး ၈၇
- ၁၉။ အတင်းပြောခံနေရပြီလား ၉၁



၁၃ ဩော် . . ပြောရဦးမယ် . . .
 ၁၉ ခင်ဗျားတို့ စိတ်ဓာတ်ကျနေတဲ့ အခါပဲဖြစ်ဖြစ်
 စိတ်တွေ ညစ်ညူးနေတဲ့အခါပဲဖြစ်ဖြစ်
 ၂၅ အစဉ်လိုက်မဟုတ်ပဲ ကြိုက်တဲ့ခေါင်းစဉ်လေး
 ၃၁ တစ်ခုခုကို ဖတ်ကြည့်လိုက် . . . ထူးခြားလာပါလိမ့်မယ် . .
 ၃၅ အဲ့ဒါ . . ခင်ဗျားတို့အတွက် အမြတ်ပါပဲ . .
 ၃၉ ကျွန်တော်ပေးတဲ့ စေတနာပါ . . .။



ကျေးဇူးတင်ပါတယ်

- ၄၃
- ၅၁
- ၅၅
- ၅၉
- ၆၃